

မိုးကောင်းလယ် န၊ <mo: gaun: le> = မိုးကောင်းမြေ  
 မိုးကောင်းလေမုန် ကဝါ <mo: kaun: lei hman> 风调雨顺  
 မိုးကုတ် န၊ <mo: gout> 摩谷 (缅甸著名宝石产地)  
 မိုးကုတ်မြ န၊ <mo: gout mya'> 【矿】绿电气石岩  
 မိုးကိန်း န၊ <mo: gein:> 下雨的征兆, 预报下雨日  
 မိုးကုန် ကါ <mo: kon> 雨季结束  
 မိုးကုပ်စက်ခိုင်း န၊ <mo: gout set wain:> 地平线  
 မိုးကျ ကါ <mo: kya'> ①雨季来临 ②下雨: ကဲ—ကဲ—  
 လာကြ၊ ကျုပ်တဲကိုရောက်မှစကားပြောရအောင်၊ ဒီမှာ ~ ထယ်။ 好，  
 跟我来吧！咱们进屋再讲，这儿下雨呢！  
 မိုးကျနာ န၊ <mo: gya' na> 一种牛瘟 (症状是腹泻)，也称  
 ကပ်နာ 或 ကမ္ဘာနာ  
 မိုးကျမယ် န၊ <mo: gya' me> 美女，下凡仙女  
 မိုးကျရွှေကိုယ် န၊ <mo: gya' shwei ko> ①十全十美的人，  
 超人 ②(喻)突然出现的事物 ③(喻)非土生土长的  
 ④(喻)上级直接任命或派出的人，高高在上的人物  
 မိုးကျလက်ဖက် န၊ <mo: gya' l-phet> 缅甸人的一种食品，  
 煮熟的嫩单决明 (တန်ကျွဲရွက်) 与炸蒜片、芝麻、香油、  
 盐、豆粉、干虾粉、洋葱、辣椒等凉拌而成  
 မိုးကျူး ကါ <mo: kyu:> 儿童玩滚弹子游戏 (မိုးလှိုမိုကဝား)  
 时弹子出界  
 မိုးကျိန်း န၊ <mo: kyein:> = မိုးကိန်း  
 မိုးကြီး ကါ <mo: kyī:> 下大雨，雨水多: ~ သပြင့်ပေးပျက်  
 သည်။ 雨水太多，稻谷受到损失。  
 မိုးကြီးပုဆိန် န၊ <mo: gyi: p-hsein> 暴雨，倾盆大雨  
 မိုးကြီးမုန်တိုင်း န၊ <mo: gyi: mon dain:> 暴风雨，~ ကျ  
 တော့မည်။ 暴风雨快要来了。  
 မိုးကြီးလေကြီး I န၊ <mo: gyi: lei gyi:> 暴风雨 II  
 ကဝါ <mo: gyi: lei gyi:> (喻)夸张，炫耀: စကားပြောယင်  
 ~ ပြောတတ်တယ်။ 说话喜欢夸口。  
 မိုးကြိုး န၊ <mo: gyo:> ①霹雳，雷电 ②闪电雷击形成的  
 块状物，见 ~ သွား ③天帝释的武器 ④金和赤铜的合金  
 မိုးကြိုးကျ ကါ <mo: gyo: kya'> 雷击  
 မိုးကြိုးကွင်း ကါ <mo: gyo: kwin:> (罕)避雷  
 မိုးကြိုးကွင်းတိုင် န၊ <mo: gyo: kwin: dain> (罕)避雷针  
 မိုးကြိုးခ ကါ <mo: gyo: kha'> 遭雷击  
 မိုးကြိုးစက် န၊ <mo: gyo: set> = မိုးကြိုးလက်နက်  
 မိုးကြိုးစက်ကွင်း န၊ <mo: gyo: set kwin:> 雷击圈，雷击范  
 围  
 မိုးကြိုးစက်သွား န၊ <mo: gyo: set thwa:> = မိုးကြိုးလက်နက်  
 မိုးကြိုးထိ ကါ <mo: gyo: hti'> 遭雷击  
 မိုးကြိုးထစ် ကါ <mo: gyo: hti> 打雷  
 မိုးကြိုးခတ်ရည်ခိမ်သံ န၊ <mo: gyo: dat yei sein than> 马  
 口铁，镀锌的铁皮

မိုးကြိုးပစ် I ကါ <mo: gyo: pyit> 打雷 II န၊ <mo: gyo: pyit>  
 (咒语)五雷轰顶: သုဗ္ဗေ: ~ ။ (如果撒谎)遭天罚，  
 五雷轰顶！  
 မိုးကြိုးမုန်တိုင်း န၊ <mo: gyo: mon dain:> 大雷雨  
 မိုးကြိုးရောင် န၊ <mo: gyo: yaun> 红铜色  
 မိုးကြိုးရှစ်စိတ် န၊ <mo: gyo: shit seit> 雷击成碎块(习惯用  
 语): ~ ပစ်ခင်းခြင်းခံရသကဲ့သို့ဦးခေါင်းတခုလုံးမူးမိုက်သွားသည်။ 象  
 遭雷击了一样，整个头都要炸裂了似的。  
 မိုးကြိုးရွှေ န၊ <mo: gyo: shwei> 金与赤铜的合金  
 မိုးကြိုးလက်နက် န၊ <mo: gyo: let net> (迷信)天帝的武  
 器—雷电  
 မိုးကြိုးလောင်မီး န၊ <mo: gyo: laun mi:> 【植】= ပွင့်ပြူ  
 မိုးကြိုးလွှဲ န၊ <mo: gyo: hlwe:> 避雷针  
 မိုးကြိုးသွား န၊ <mo: gyo: dhwa:> ①迷信认为被雷击物  
 体中积留的雷击物 ②天帝释的一种武器，也称为ဝရခိန်  
 လက်နက် ③可做武器用的天然尖利的石块、石片 ④一  
 种斧形的僧帽  
 မိုးကြိုးဟစ် ကါ <mo: gyo: hit> 雷鸣  
 မိုးကျွတ် ကါ <mo: kyut> 雨季終了  
 မိုးကြွင်း န၊ <mo: gywin:> 雨季末下的雨，雨季结束后下  
 的雨  
 မိုးခါးရေသောက် ကါ <mo: ga: yei thaut> (喻)随大流:  
 အများ ~ လျှင်သောက်မည်။ 我随大流。  
 မိုးခေါ် ကါ <mo: khaw> ①(青蛙)呱呱叫: ဖားများသည် ~  
 နေကြပြီ။ 青蛙呱呱叫。②求雨，唤雨(缅甸人在干旱时  
 举行拔河赛来求雨): ~ စည် 求雨时打的蛙鼓 / ~ ပွဲ  
 (迷信)祈雨会，求雨会 / ~ သံ 祈雨歌 / ~ ဆက် 祈雨  
 舞  
 မိုးခို ကါ <mo: kho> ①避雨 ②躲避雨季(等雨季过了再  
 干) ③暂时寄居  
 မိုးခိုသား န၊ <mo: go dha:> (牛的)里脊肉  
 မိုးခေါင် ကါ <mo: khaun> 天旱，干旱: ~ ကျော်စွာနတ် 旱  
 神 / ~ ဒေသ 干旱地区 / ~ မှုတိုက်ဖျက်ရေး 抗旱 / ~  
 ရေရှားသည်။ 干旱。 / ~ ရပ်ဝန်း 干旱地区  
 မိုးချုန်း ကါ <mo: khyon:> 打雷  
 မိုးချုပ် ကါ <mo: khyout> 天黑  
 မိုးချုပ်နေဝင် န၊ <mo: khyout nei win> 日落天黑时分  
 မိုးချုပ်ရီ န၊ <mo: khyout yi> 黄昏  
 မိုးခြားမြေခြား န၊ <mo: gya: myei gya:> 遥远地区  
 မိုးခြိမ်း ကါ <mo: khyein:> = မိုးချုန်း  
 မိုးငွေ န၊ <mo: ngwei'> 湿气，云雾: ~ ဖြူထိမ် 云雾  
 မိုးစာငုတ် န၊ <mo: za hnget> 【动】①灰雨燕 Ploceus  
 infortunatus burmanicus (The Eastern Baya Wea-  
 verbird) ②云雀